



Responsible Business Fund (RBF) Myanmar



ပဉ္စမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်း

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် မှ (၂၇) ရက် အထိ)

မြန်မာနိုင်ငံရှိအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အထ ကောင်းများ တိုးပွားလာစေလိုသည့်ရည်ရွယ်ချက်ဖြင့် ဒိန်းမတ်နိုင်ငံမှ မြန်မာကျပ်ငွေ သိန်းပေါင်း (၅၀,၀၀၀)ကို ဖွံ့ဖြိုးရေး အကူအညီအဖြစ် ထပ်မံပေးအပ်သွားမည်ဖြစ်ပါသည်။ အဆိုပါအကူအညီကို RBF Myanmar ၏ ပဉ္စမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းမှ တဆင့်ပေးအပ်သွားမည်ဖြစ်ပြီး လုပ်ငန်းများအနေဖြင့် “Challenge Fund” တွင် ဝင်ရောက် လျှောက်ထားရမည်ဖြစ်ပါသည်။ လုပ်ငန်းများသည် အောက်ဖော်ပြပါ ဧရိယာ (၆)ခု အောက်တွင် အကျုံးဝင်သည့် စီမံကိန်း များကို အဆိုပြုလျှောက်ထားနိုင်ပြီး စီမံကိန်းကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကိုထောက်ပံ့ငွေအဖြစ် ပေးအပ်သွားမည် ဖြစ်ပါသည်။

- ၁။ စွမ်းအင်အလေအလွင့်လျော့ချခြင်း
- ၂။ ရေသုံးစွဲမှုလျော့ချခြင်း
- ၃။ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်း
- ၄။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
- ၅။ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး
- ၆။ စွန့်ပစ်ရေဆိုးသန့်စင်ခြင်း

အဆိုပါဧရိယာ(၆)ခုအောက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောအလေ့အထကောင်းများကို စတင်အကောင်အထည် ဖော်ရန် ငွေကြေးအခက်အခဲရှိနေပါက RBF အနေဖြင့် အောက်ဖော်ပြပါသတ်မှတ်ထားသည့်ရာခိုင်နှုန်းနှင့် ငွေကြေး ပမာဏများအတိုင်း ထောက်ပံ့ငွေပေးအပ်ရန် စဉ်းစားသွားမည်ဖြစ်ပါသည်။

- ဧရိယာ ၁၊ ၂၊ ၃၊ ၄ နှင့် ၅ အောက်တွင် လျှောက်ထားမည့်လုပ်ငန်းများအတွက် **စီမံကိန်းကုန်ကျစရိတ် ၏ ၃၀% (အများဆုံး သိန်း ၈၀၀ ကျပ်အထိ)**
(သတိပြုရန်မှာ ဧရိယာ ၄ နှင့် ၅ အောက်တွင် လျှောက်ထားမည့်စီမံကိန်းသည် နိုင်ငံခြားသို့တင်ပို့နေသော ပို့ကုန် (သို့မဟုတ်) နိုင်ငံခြားသို့ တင်ပို့ရန်ခိုင်လုံသောအလားအလာရှိသည့်ကုန်ပစ္စည်းဖြစ်ရပါမည်။)
- ဧရိယာ ၆ အောက်တွင် လျှောက်ထားမည့်လုပ်ငန်းများအတွက် **စီမံကိန်းကုန်ကျစရိတ်၏ ၅၀% (အများဆုံး သိန်း ၈၀၀ ကျပ်အထိ)**
- စီးပွားရေးအဖွဲ့ဖွဲ့မှု အားနည်းသော ကချင်၊ ကယား၊ ကရင်၊ ချင်း နှင့် ရခိုင်ပြည်နယ်များရှိ လုပ်ငန်းများအတွက် **စီမံကိန်းကုန်ကျစရိတ်၏ ၅၀% (အများဆုံး သိန်း ၈၀၀ ကျပ်အထိ)**
- ဒိန်းမတ်နိုင်ငံမှ ထုတ်လုပ်သောစက်ပစ္စည်းနှင့်နည်းပညာများကို အသုံးပြုမည့်လုပ်ငန်းများအတွက် **စီမံကိန်း ကုန်ကျစရိတ်၏ ၅၀% (အများဆုံး သိန်း ၈၀၀ ကျပ်အထိ)**
(သို့သော် အဆိုပြုထားသောစီမံကိန်းအတွက် သင့်တော်သည့်စက်ပစ္စည်း (သို့မဟုတ်) နည်းပညာ ရောင်းချ မည့်သူ (Supplier) ကို လုပ်ငန်းဘက်မှ ကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်ပြီး RBF အနေဖြင့် Supplier ရွေးချယ် ပေးမည် မဟုတ်ပါ။)

တိုက် (ဘီ) ၊ (၁၀) လွှာ ၊ အခန်း (၇) ၊ ရွှေဟင်္သာကွန်ဒို ၊ ရွှေဟင်္သာလမ်း ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ၊ မြန်မာ ။



Responsible Business Fund (RBF) Myanmar



RBFသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အထကောင်းများကို စတင်ပြောင်းလဲကျင့်သုံးမည့် လုပ်ငန်းများ အနေဖြင့်ရင်းနှီးမြှုပ်နှံရာတွင် ကြံ့တွေ့ရလေ့ရှိသော ငွေကြေးဆိုင်ရာအခက်အခဲများ၊ မသေချာမှုများနှင့် စွန့်စားရမှုများကို တစ်ဖက်တစ်လမ်းမှ လျော့ပါးသွားစေရန်အတွက် ပေးအပ်သောထောက်ပံ့ငွေ ဖြစ်ပါသည်။ RBF မှ သတ်မှတ်ထားသော ဧရိယာ (၆) ခု အောက်တွင် ထောက်ပံ့ငွေရရှိသောလုပ်ငန်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အလေ့အထကောင်း များကို စတင်လုပ်ဆောင်ပြီး အခြားသော စီးပွားရေးလုပ်ငန်းများကပါ အားကျအတုယူလုပ်ဆောင်နိုင်စေမည့် စီမံကိန်းများကို မြန်မာနိုင်ငံအနှံ့အပြားရှိ စီးပွားရေးကဏ္ဍများအားလုံးတွင် ပေါ်ပေါက်လာစေရန် အဓိကရည်ရွယ်ပါသည်။ အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ခြင်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေးအပ်လာနိုင်ခြင်း၊ အခြားသောဆက်စပ်သည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များကိုပါ တိုးတက်လာစေနိုင်ခြင်း စသည့်အားလုံးပါဝင်သော ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိရန်ရည်ရွယ်ပါသည်။ လျှောက်ထားမည့်ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေး လုပ်ငန်းသည် အောက်တွင်ဖော်ပြထားသော **သတ်မှတ်ချက် (၇) ချက်** နှင့်ကိုက်ညီရမည် ဖြစ်ပါသည်။

- ၁။ RBF၏ ဧရိယာ (၆) ခုအနက်မှ အနည်းဆုံးဧရိယာတစ်ခုတွင်အကျုံးဝင်ရမည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အထကောင်းများကို စံနမူနာအဖြစ် ပြသနိုင်သည့်စီမံကိန်း ဖြစ်ရမည်။
 - ၂။ ၂၀၂၂ ခုနှစ်၊ ဧပြီလ မတိုင်မီ စီမံကိန်းပြီးစီးရန်လိုအပ်သည့်အတွက် မိမိလုပ်ငန်းနှင့်ကိုက်ညီသည့်နည်းပညာအား သေချာစွာရွေးချယ်ထားခြင်း၊ စက်ပစ္စည်း (သို့မဟုတ်)နည်းပညာရောင်းချမည့်သူ (Supplier) အား ရွေးချယ် ထားခြင်း၊ လုပ်ငန်းဘက်မှ စိုက်ထုတ်ရမည့်ငွေအရင်းအနှီးအား ပြင်ဆင်ထားခြင်း စသည်တို့ကိုကြိုတင်ပြုလုပ် ထားရပါမည်။
 - ၃။ အဆိုပြုထားသောစီမံကိန်းသည် မြို့နယ်အတွင်းရှိလုပ်ငန်းတူများမှ လုပ်ကိုင်ထားဖူးခြင်းမရှိသေးသည့်စီမံကိန်း ဖြစ်ရပါမည်။ အကယ်၍ အခြားလုပ်ငန်းတူများမှလုပ်ကိုင်ထားပြီးသော အလားတူစီမံကိန်းကို ထပ်မံလျှောက် ထားပါက RBF ဘုတ်အဖွဲ့အနေဖြင့် ထည့်သွင်းစဉ်းစားနိုင်ခြေများစွာနည်းပါးသွားမည်ဖြစ်ပါသည်။ RBF မှ ထောက်ပံ့ပေးထား သော စီမံကိန်းများအားအောက်ဖော်ပြပါ RBF Website Link မှတစ်ဆင့်ဝင်ရောက်လေ့လာ နိုင်ပါသည်။
- <http://www.rbfmyanmar.com/supported-sme-list>
- ၄။ RBF မှ ပြုလုပ်ခဲ့ပြီးသော လျှောက်လွှာခေါ်ယူမှုများတွင် ဝင်ရောက်ယှဉ်ပြိုင်၍ ထောက်ပံ့ငွေရရှိခဲ့ပြီးသော လုပ်ငန်းဖြစ်ပါက RBF ဘုတ်အဖွဲ့မှ ရွေးချယ်မည့်အခွင့်အရေး နည်းသွားမည်ဖြစ်ပါသည်။
 - ၅။ သင်၏ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းသည် မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားသောလုပ်ငန်းဖြစ်ရမည်။ အမြဲတမ်း ဝန်ထမ်းဦးရေ (၆၀၀)အောက် (သို့မဟုတ်) မတည်ရင်းနှီးငွေကျပ် သိန်း ၁၀,၀၀၀ အောက်ရှိသော လုပ်ငန်း ဖြစ်ရမည်။
 - ၆။ အနည်းဆုံးလုပ်ငန်းသက်တမ်း (၂) နှစ်ရှိသော ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းဖြစ်ရမည်။ ၂၀၂၀ခုနှစ် အတွက် ပြင်ပစာရင်းစစ်မှတ်ချက်ထားသော အရှုံးအမြတ်ငွေစာရင်းများကို ပြသနိုင်ရမည်။
 - ၇။ အရက်၊ လောင်းကစား၊ ဆေးလိပ်၊ လက်နက်နှင့် နိုင်ငံတကာမှတားမြစ်ထားသောနယ်ပယ်များတွင် လုပ်ကိုင်နေ သော ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းမဖြစ်ရပါ။

တိုက် (ဘီ) ၊ (၁၀) လွှာ ၊ အခန်း (၇) ၊ ရွှေဟင်္သာကွန်ဒို ၊ ရွှေဟင်္သာလမ်း ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ၊ မြန်မာ ။



Responsible Business Fund (RBF) Myanmar



သင်၏ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းသည် အထက်ဖော်ပြပါ အချက်အလက်များအားလုံးနှင့်ကိုက်ညီပါက RBF မှ ထောက်ပံ့ကြေးငွေရရှိရန်အတွက် ပထမအဆင့်လျှောက်လွှာ (Concept Notes) ကို အထိဖြည့်စွက်ရေးသား တင်ပြရမည်ဖြစ်ပါသည်။ လျှောက်လွှာများကို အောက်ဖော်ပြပါ **စံနှုန်း (၄) ခု**ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။

| စဉ် | အကဲဖြတ်မည့်စံနှုန်းများ | အကဲဖြတ်မှုပုံစံ | ရာခိုင်နှုန်း |
|-------------------|--|--|---------------|
| ၁။ | မြို့နယ်တွင်း၊ ခရိုင်တွင်း၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တွင်း နှင့် နိုင်ငံတွင်းရှိ လုပ်ငန်းများမှ လိုက်ပါအတူယူ လုပ်ဆောင်နိုင်သည့် စံနှုန်းကောင်း ဖြစ်နိုင်ခြေ | မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိလုပ်ငန်းများမှ အတုယူ နိုင်သော စံနှုန်းစီမံကိန်းဖြစ်ခြင်း | ၄၅% |
| ၂။ | စီမံကိန်း၏စီးပွားရေးအရ အကျိုးအမြတ် ဖြစ်နိုင်ခြေ (အရင်းကျေကာလဖြင့် အကဲဖြတ်သည်။) | အဆိုပြုထားသော စီမံကိန်း၏ အရင်းကျေ ကာလ ကြာမြင့်ခြင်း နှင့် ငွေရေးကြေးရေး ဆိုင်ရာ စွန့်စားရမှုများခြင်း | ၃၀% |
| ၃။ | Supplier များ၏ လုပ်ငန်း အတွေ့အကြုံနှင့် ရလဒ်များ | စီမံကိန်းအတွက်ရွေးချယ်ထား သော Supplier သည် အလားတူ စီမံကိန်းမျိုးကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ဖူးသည့် အတွေ့အကြုံများနှင့် ရလဒ်ကောင်းများရှိခြင်း (ဝယ်ယူသည့်ပစ္စည်း ဈေးနှုန်းစာရင်း (Quotation) ကို ကုမ္ပဏီ တစ်ခုထက်ပို၍တောင်းရန်) | ၁၅% |
| ၄။ | ဝန်ထမ်းများ၊ ဒေသခံလူမှုအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင် အတွက် ရရှိနိုင်သည့် အကျိုးကျေးဇူးများ | စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် လုပ်ငန်းအတွက် စီးပွားရေးဆိုင်ရာ အကျိုး အမြတ်အပြင် အခြားရရှိလာနိုင်သော အကျိုးအမြတ်များ | ၁၀% |
| စုစုပေါင်း | | | ၁၀၀% |



Responsible Business Fund (RBF) Myanmar



ပဉ္စမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းကို အောက်ဖော်ပြပါ အချိန်ဇယားအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပါသည်။

| နေ့စွဲ | လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ |
|--|---|
| ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ မှ (၂၆) ရက်နေ့ အထိ | ပထမအဆင့်လျှောက်လွှာ (Concept Notes) များ စတင်တင်သွင်းခြင်း |
| ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့ (နေ့လည် ၁၂ နာရီ အထိ) | ပထမအဆင့်လျှောက်လွှာ (Concept Notes) များ နောက်ဆုံးထား တင်သွင်းခြင်း |
| ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့ မှ ဖေဖော်ဝါရီလ (၁၅) ရက်နေ့အထိ | RBF မှ ပထမအဆင့်လျှောက်လွှာ (Concept Notes) များအား စိစစ် အကဲဖြတ်ခြင်း |
| ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ | RBF မှ ပထမအဆင့်ရွေးချယ်ခံရသူများကို ကြေညာခြင်း |
| ၂၀၂၁ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ (နေ့လည် ၁၂ နာရီ အထိ) | ဒုတိယအဆင့် လျှောက်လွှာအပြည့်အစုံ (Full Proposal) များအား နောက်ဆုံးထားတင်သွင်းခြင်း |
| ၂၀၂၁ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ | RBF ဘုတ်အဖွဲ့သို့ စီမံကိန်းတစ်ခုချင်းစီကို စိစစ်အကဲဖြတ်ထားသည့် အစီရင်ခံစာအား ရေးသားပေးပို့ခြင်း |
| ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မှ (၂၃) ရက်နေ့ အထိ | RBF ဘုတ်အဖွဲ့မှ ထောက်ပံ့ငွေပေးအပ်မည့်လုပ်ငန်းတစ်ခုချင်းစီကို စိစစ်ရွေးချယ်ခြင်း |
| ၂၀၂၁ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ | RBF မှ စိစစ်ရွေးချယ်ခြင်းခံရသည့်လုပ်ငန်းများကို ကြေညာခြင်း နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်မူကြမ်း ကို ပေးပို့ခြင်း |
| ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့ မှ ဇွန်လ (၁၅) ရက်နေ့ အထိ | RBF နှင့် ထောက်ပံ့ငွေပေးအပ်ရန် ရွေးချယ်ခြင်းခံရသော လုပ်ငန်းအကြား ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခြင်း |
| ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်နေ့ အထိ | RBF မှ Supplier သို့ နောက်ဆုံးထား ငွေချေမည့်ရက် |

ပထမအဆင့်လျှောက်လွှာ (Concept Notes) များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့ (နေ့လည် ၁၂ နာရီ အထိ) မတိုင်ခင် တင်သွင်းရမည်ဖြစ်ပါသည်။



Responsible Business Fund (RBF) Myanmar



အဆိုပြုလွှာလျှောက်ထားရန်အတွက် လမ်းညွှန်ချက်

- နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီ၊ ရှမ်း၊ မွန် အစရှိသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လျှောက်ထားလိုပါက အောက်ဖော်ပြပါလင့်ခ်(ခ်)ကို တိုက်ရိုက်နှိပ်၍ လျှောက်ထားနိုင်ပါသည်။

Online Google Form Link

Myanmar Version : <https://forms.gle/biNtetPYaFBQQvvp9>

English Version : <https://forms.gle/r72GRm5PV6YmdQUb7>

လျှောက်လွှာအား ဝင်ရောက်ဖြေဆိုပြီးပါက သင့်ထံသို့ အောင်မြင်စွာဖြေဆိုပြီးသွားပြီဖြစ်ကြောင်း အလိုအလျောက် အီးမေး(လ်) တစ်စောင်ဝင်ရောက်လာမည် ဖြစ်ပါသည်။

- ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်များမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လျှောက်ထားလိုပါက အောက်ဖော်ပြပါ အီးမေး(လ်) လိပ်စာသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။
အီးမေး(လ်)ခေါင်းစဉ် || || 5th call - January 2021 - Submitting Concept Note of () company
အီးမေး(လ်)ပေးပို့ရန် || || applications@rbfmyanmar.com

- လျှောက်လွှာလျှောက်ထားရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက **နမူနာဖြေဆိုနည်းဗီဒီယိုအား** အောက်ဖော်ပြပါ လင့်ခ်(ခ်) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Video Link:

<https://drive.google.com/file/d/1XjHPnakW0K754B19Flh5Rmw17oCvn2DG/view?usp=sharing>

- Online Google Form မှ လျှောက်လွှာတင်ပြီးပါက Email မှတစ်ဆင့် ထပ်မံ လျှောက်ထားရန်မလိုပါ။ Email မှ တစ်ဆင့် လျှောက်လွှာတင်ပြီးပါက Online Google Form မှတစ်ဆင့် ထပ်မံလျှောက်ထားရန်မလိုပါ။

RBF နှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက info@rbfmyanmar.com သို့လည်းကောင်း၊ ဖုန်းနံပါတ် (09-250284175 ၊ 09-795766825 ၊ 09-794275505) များသို့ လည်းကောင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရေရှည် တည်တံ့ခိုင်မြဲပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အထကောင်းများကို စတင်ပြောင်းလဲ ကျင့်သုံးရန် စိတ်ပါဝင်စား သည့်အတွက် RBF မှ ကျေးဇူးအထူးတင်ရှိပါသည်။